

ပြည်နယ်ဝန်းထမ်းများနှင့် ၎င်းတို့၏မိသားစု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အခွန်မကောက်မီ အစီအစဉ်များကို NCFlex ပြည်နယ်အာမခံ အစီအစဉ်များမှ နှစ်ပေါင်း 20 ကျော် ကြာအောင် ပံ့ပိုးပေးလျက်ရှိပါသည်။

ခံစားခွင့်ရှိရန်အတွက်၊ ဝန်းထမ်းများအနေဖြင့် တစ်ပတ်လျှင် နာရီ 20 သို့မဟုတ် ယင်းထက်ပိုပြီး အမြဲတမ်းဝန်ထမ်း၊ အစမ်းခန့် သို့မဟုတ် အချိန်ပြင်းဝန်ထမ်းရာထူးဖြင့် အလုပ်လုပ်သူ ဖြစ်ရမည်။ နှုတ်ယူခြင်းများကို သင့်လစာထဲမှ အခွန်မကောက်မီ ဖြတ်တောက်သွားပြီး၊ ထိုသို့လုပ်ဆောင်ခြင်းက သင်၏အခွန်ဖြတ်တောက်နိုင်သော ဝင်ငွေကို လျော့နည်းစေပြီး ငွေကြေး ကုန်ကျမှုကို သက်သာစေပါသည်။

အောက်ပါ အကျိုးခံစားခွင့်အစီအစဉ်များထဲမှ တစ်ခုခု သို့မဟုတ် အားလုံးကို စာရင်းသွင်းပါ-

ကျန်းမာရေးစောင့်ရှောက်မှုအတွက် သုံးစွဲနိုင်သည့် အကောင့်

ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သလို သုံးစွဲနိုင်သည့် အကောင့် (HCFA) သည် အိတ်စိုက်ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ် တစ်ချို့တစ်ဝက်အတွက် ပေးချေရန် သင်၏ အခွန် မကောက်မီဝင်ငွေ၏ တစ်ဝက်တိုင်းကို သီးသန့်ဖယ်ထားခွင့်ပြုသည့် အထူးအကောင့်တစ်ခု ဖြစ်ပါသည်။ သတ်မှတ်ချက်ပြည့်မီသည့် ကုန်ကျစရိတ်များအတွက် သင်၏ HCFA မှ လက်ခံရရှိသည့်ငွေအပေါ်တွင် သင်မည်သည့်အခါမျှ အခွန် ပေးဆောင်ရန် မလိုအပ်ပါ။ အကျုံးဝင်သည့် ကုန်ကျစရိတ်များအတွက် ကြိုတင် အတည်ပြုပေးထားသည့် အမျိုးအမည်များအား FSASore.com တွင် ဝင်ရောက်ကြည့်ပါ။

HCFA ကို အသုံးပြုပါက၊ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များ ပေးဆောင်ချိန်တင် ကရက်အိတ်ကဒ် သို့မဟုတ် အက်ဘစ်ကဒ်ကဲ့သို့ လုပ်ဆောင်ပေးသည့် NCFlex သုံးရွယ်သည့်ကဒ်ကို သင်အသုံးပြုနိုင်ပါသည်။။ ဆေးကုသမှုဆိုင်ရာ သားသက်ဆိုင်ရာနှင့်/သို့မဟုတ် အမြင်ဆိုင်ရာ အစီအစဉ်တင် မပါဝင်သည့် အရည်အချင်းပြည့်မီသည့် ဆေးကုသမှုဆိုင်ရာ ကုန်ကျစရိတ်များအတွက် HCFA သည် ရိုးရှင်းပြီး သုံးရွယ်ကူပါသည်။

သင့်စာရင်းထဲမှာ အနည်းဆုံး \$25 ရှိ နေသမျှ နောက်စီမံကိန်းနှစ်အတွက် အသုံးပြုရသေးသော သင်၏ HCFA အကောင့်စာရင်းထဲမှ \$550 အထိ လွှဲပြောင်းနိုင်ပါသည်။

သင့် HCFA တွင် အခွန်မကောက်မီ ဝင်ငွေမည့်မှုကို သီးသန့်ဖယ်ထားရမည်အား ခံခြတ်ချိန်တွင်၊ အစီအစဉ်နှစ်အတွင်း သင်ရှိလာမည့် ဆေးကုသမှုဆိုင်ရာ ကုကျစရိတ်အားလုံးကို ဂရုစိုက်ချရမည့် အစီအစဉ်သတ်မှတ်ပါ။ သင့် HCFA အတွက် အစီအစဉ်တစ်နှစ်လျှင် အနည်းဆုံး \$120 မှ အများဆုံး \$2,750 အထိ ထည့်ထားနိုင်ပါသည်။ သင့်အိမ်ထောင်ဖက်သည်လည်း ပြည်နယ်ဝန်းထမ်းဖြစ်ပါက၊ သူ/သူမသည်လည်း အစီအစဉ်တစ်နှစ်လျှင် \$2,750 အထိ ထည့်ထားနိုင်ပါသည်။ HCFA နှင့် NCFlex သုံးရလွယ်သည့်ကဒ်သည် ဝန်းထမ်းများအတွက် အခွဲခြားပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သလို

သုံးစွဲနိုင်သည့် အကောင့်နှင့် အလားတူပင်၊ အကျုံးဝင်သည့် ကလေးငယ် စောင့်ရှောက်မှုအတွက် အသုံးပြုရန် အခွန်မကောက်မီ ငွေကြေးအား သင်ထည့်ထားနိုင်ပါသည်။ အစီအစဉ်တစ်နှစ်လျှင် မိသားစုတစ်စုအတွက် \$5,000 အထိ သင်ထည့်သွင်းထားနိုင်ပါသည်။ 2021 မှ စတင်ပြီး၊ အကျုံးဝင်သည့် မှီခိုစောင့်ရှောက်မှု ကုန်ကျစရိတ်များ ပေးဆောင်ရန် သင့်အကောင့်ထဲရှိသည့် ဗဟာကအထိ NCFlex သုံးရလွယ်သည့်ကဒ်ဖြင့် သင်ပေးချေနိုင်ပါသည်။

မေတ်တဆမှု အစီအစဉ်

မေတ်တဆမှုအစီအစဉ်သည် အကျုံးဝင်သော မေတ်တဆမှုကြောင့် သို့မဟုတ် အကျုံးဝင်မှု သက်ရောက်သောနေ့ပြီးနောက် ဖြစ်ပါသော သတ်မှတ်ထားသည့် ဒုတိယများနှင့် အခြေခံအပျက်များအတွက် ငွေသားသက်သွာခွင့်များကို ပေးချေသည်။ သင်သည် ယင်းပိုက်ဆံများကို သင့်စိတ် ကြိုက်အသုံးပြုနိုင်ပါသည်။ ဥပမာ ဆိုရသော် အခြားသော အိတ်မှစိုက်ရသည့် ကျန်းမာရေးကုန်ကျစရိတ်၊ ကေလေးသူငယ်စောင့်ရှောက်မှု၊ အိမ်သန့်ရှင်းရေး၊ စားသောက်ကုန် သို့မဟုတ် လူသုံးကုန်ပစ္စည်းများ။ အကျိုးခံစားခွင့်များကို သင့်စိတ်ကိရိုက်ပေးမည်ဖြစ်ပြီး သင်ရရှိနိုင်ခြေရှိသည့် အခြားသော အာမခံကြေးများအပြင် အပိုထပ်ဆောင်း ရရှိမည်။ သင်ကိုယ်တိုင်သာလျှင် သို့မဟုတ် သင်အပါဝင်နှင့် သင့်မိသားစု အဖွဲ့ဝင်များကို ပံ့ပိုးပေးနိုင်ပါသည်။

အကျုံးဝင်မှု အဆင့်	ကုန်ကျစရိတ်
ဝန်းထမ်းသီးသန့်	\$6.94
ဝန်းထမ်းနှင့် အိမ်ထောင်ဖက်	\$11.50
ဝန်းထမ်းနှင့် သားသမီး (များ)	\$13.64
ဝန်းထမ်းနှင့် မိသားစု	\$18.20

ကင်ဆာနှင့် သက်မှတ်ထားသော ရောဂါ

သင်၏ ကင်ဆာအာမခံ လိုအပ်ချက်များနှင့် သီးခြားရောဂါများအပေါ် မူတည်ပြီး အစီအစဉ်သုံးခုပါသည့် ရွေးချယ်မှုများထဲမှ ရွေးချယ်ပါ။ အစီအစဉ်သုံးခုပါသည့် ရွေးချယ်မှုအားလုံးက တူညီသည့် အကျိုးခံစားခွင့်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများ ပေးထားပါသည်။ မည်သို့ပင်ဆိုစေကာမူ၊ အခြေခံအနှစ်အများစုတွင် အကျုံးဝင်သည့်ဗဟာက ကျဉ်းသည်။ ကင်ဆာအာမခံအတွက် သင်ပေးချေသည့် လစဉ်အာမခံကြေးသည် သင်ရွေးချယ်သည့်အစီအစဉ်နှင့် သင်တစ်ဦးတည်းအတွက် သို့မဟုတ် သင်နှင့် သင်မိသားစုအတွက် သင်ရွေးချယ်လိုက်သောအစီအစဉ် ပေါ်တွင် မူတည်ပါသည်။ နိမ့်၊ မြင့်နှင့် အကောင်းဆုံး ရွေးချယ်မှုများအတွက် လစဉ်နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဤအကျိုးခံစားခွင့်မှ သင်နှင့် သင့်မိသားစုအတွက် နှစ်စဉ် ကြိုခိုင်းအကျိုးခံစားခွင့်တစ်ခု ပေးပါသည်။ အကျိုးခံစားခွင့် ဗဟာက ရွေးချယ်ထားသည့်အကျိုးခံစားခွင့်မှ အမျိုးအစားပေါ်တွင် မူတည်ပါသည်။

အကျုံးဝင်မှု အဆင့်	အဆင့်မီရှိ ရွေးချယ်မှု	အဆင့်မြင့် ရွေးချယ်မှု	အဆင့်မြင့် ရွေးချယ်မှု
ဝန်းထမ်းသီးသန့်	\$6.38	\$15.18	\$20.28
ဝန်းထမ်းနှင့် မိသားစု	\$10.56	\$25.16	\$33.54

အသက်အန္တရာယ်ရှိသည့် ဖျားနာမှု

နုလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာနှင့် အခြားကဲ့သို့သော အသက်အန္တရာယ်ရှိသည့် ဖျားနာမှုဖြစ်သည့်အခါတွင်ဤအာမခံပေါ်လစီက အကျိုးခံစားခွင့်ပေးပါသည်။ သင်ရွေးချယ်သည့် အစီအစဉ်အပေါ် မူတည်ပြီး၊ အကျုံးဝင်မှုက စုပေါင်းအကျိုးခံစားခွင့်အဖြစ် ရောဂါတွေ့ရှိချက်တစ်ခုလျှင် \$15,000 မှ \$25,000 အထိ ပေးပါသည်။ သင့်အကျိုးခံစားခွင့်အား သင်နှင့်သင့်တော်သလို သင်အသုံးပြုနိုင်ပါသည်။ လစဉ် အာမခံကြေးသည် သင်ရွေးချယ်ထားသည့် အမြင့်ဆုံးအကျိုးခံစားခွင့်ဗဟာက (\$15,000 or \$25,000)၊ သင်နှင့် မည်သူ့ကို ပံ့ပိုးမည် (သင် ကိုယ်တိုင်သာလျှင် သို့မဟုတ် သင့်အပြင် အိမ်ထောက်ဖက်အပါ) ပေါ်အခြေခံပါသည်။ သင့်အိမ်ထောက်ဖက်အတွက် လစဉ် ကုန်ကျစရိတ်သည် သင့်အသက်အရွယ်ပေါ် အခြေခံပါသည်။ သင့်အတွက်သာလျှင်ကို ရွေးခွဲလျှင် အသက် 26 နှစ်အောက် သင့်ကိုမမှီနေသော ကလေးများကိုလည်း စရိတ်မကုန်ပဲ အကျိုးခံစားခွင့်ကို ရွေးချယ်ပေးနိုင်ပါသည်။

လိုထမ်း အသက်	\$15.000	\$25.000
25 အောက်	\$1.20	\$2.00
25 - 29	\$1.20	\$2.00
30 - 34	\$2.10	\$3.50
35 - 39	\$3.90	\$6.50
40 - 44	\$6.60	\$11.00
45 - 49	\$10.80	\$18.00
50 - 54	\$16.50	\$27.50
55 - 59	\$24.90	\$41.50
60 - 64	\$38.40	\$64.00
65 - 69	\$57.90	\$96.50
70 - 74	\$75.90	\$126.50
75 - 79	\$91.20	\$152.00
80 အထက်	\$107.40	\$179.00

လစဉ်အာမခံကြေး ဥပမာ -

သင့်အသက်	\$15,000 ရွေးချယ်မှု	\$25,000 ရွေးချယ်မှု
90 - 99		
အိမ်ထောင်ဖက်၏ အသက် 45 - 49	> လစဉ်အာမခံကြေး \$6.60	> လစဉ်အာမခံကြေး \$11.00
	> လစဉ်အာမခံကြေး \$6.60	> လစဉ်အာမခံကြေး \$11.00
အိမ်ထောင်ဖက်၏ နှုန်းထားအား ဝန်းထမ်း အိမ်အသက်ပေါ်တွင် အခြေခံထားသည်။ မှီခိုသူ သားသမီး (များ) အတွက် ကုန်ကျစရိတ်မရှိပါ။		

သွားဘက်ဆိုင်ရာ

ကောင်းမွန်သော ခံတွင်းကျန်းမာရေးသည် ကျန်းမာသော နေထိုင်မှုပုံစံတစ်ခုအတွက် မရှိမဖြစ်အစိတ်ပိုင်းတစ်ခုဖြစ်ပါသည်။ MetLife မှတစ်ဆင့် NCFlex သည် လုပ်ရိုးလုပ်စဉ်စစ်ဆေးမှုများနှင့် အခြားသွားဘက်ဆိုင်ရာ စောင့်ရှောက်မှုများ အကျုံးဝင်ပါဝင်သည့် သွားဘက်ဆိုင်ရာ အစီအစဉ် သုံးခုကို ကမ်းလှမ်းခဲ့ပါသည်။ ယင်းအစီအစဉ်များသည် ကာလတစ်ခုစီအလိုက် သင်ပေးရမည့်ပမာဏနှင့် ဝန်ဆောင်မှုပေးချိန် နှစ်ခုစလုံးတွင် ခြားနားသည်။

လစဉ်နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်သည် -

အကျုံးဝင်မှု အဆင့်	အဆင့်မြင့် ရွေးချယ်မှု	အဆင့်မြင့် ရွေးချယ်မှု	အဆင့်နိမ့် ရွေးချယ်မှု
ဝန်ထမ်းသီးသန့်	\$49.86	\$35.90	\$22.68
ဝန်ထမ်းနှင့် အိမ်ထောင်ဖက်	\$99.98	\$72.00	\$45.72
ဝန်ထမ်းနှင့် သားသမီး (များ)	\$107.84	\$78.00	\$49.10
ဝန်ထမ်းနှင့် မိသားစု	\$176.56	\$123.00	\$78.26

လက်မှတ်ရထားသော မည်သည့် သွားဆရာဝန်တွင်မဆို အကူသစ်နိုင်ပါသည်။ သို့မဟုတ် MetLife ကရွေးချယ်ထားသည့် သွားနှင့်ခံတွင်းဆိုင်ရာ ထောက်ပံ့သူ (ပီအိုဒီ) တစ်ယောက်စီမှာ အကူသစ်သောအခါ ငွေကိုရွှေ့တာနိုင်မည်။

အမြင်ဆိုင်ရာ

NCFlex အမြင်ဆိုင်ရာ အစီအစဉ်က မျက်စိပညာရှင်များ၊ မျက်စိကျွမ်းကျင်သူများနှင့် အမြင်အာရုံဆိုင်ရာ ကုမ္ပဏီများ ပါဝင်သည့် ပံ့ပိုးပေးသူကွန်ရက်အသစ်တစ်ခု ပေးထားပါသည်။ ကွန်ရက်အတွင်း ဝန်ဆောင်မှုပေးသူထံတွင် လိုအပ်သည်များ သွားရောက်ပြသသောအခါ အားလုံးကိုကောင်းတာတွင် ပေးချေထားပြီးဖြစ်သဖြင့် တောင်းခံမှုများ ဆောင်ရွက်ရန် မလိုအပ်ပါ။

ရွေးချယ်ရန် NCFlex အမြင်ဆိုင်ရာ အစီအစဉ် သုံးမျိုးရှိပါသည်-

အကျုံးဝင်မှု အဆင့်	အဓိက ကြံ့ခိုင်မှု အစီအစဉ်	အခြေခံအစီအစဉ်	အဆင့်မြင့် အစီအစဉ်
ဝန်ထမ်းသီးသန့်	ငွေမယူပါ	\$4.50	\$8.00
ဝန်ထမ်းနှင့် မိသားစု	မသက်ဆိုင်ပါ	\$11.66	\$20.52

အဖွဲ့လိုက် သတ်မှတ် အသက်အာမခံ

အာမခံပေါ်လစီအောက်တွင် အကျုံးဝင်နေစဉ် သင်သေဆုံးသွားပါက သင်၏အကျိုးခံစားခွင့်ရှိသူ (များ) သို့မဟုတ် ဤအစီအစဉ်က အကျိုးခံစားခွင့်ပေးသွားပါသည်။ ၎င်းသည် ငွေကြေးတန်ဖိုးမပါသည့် တိကျသည့် သတ်မှတ် အသက်အာမခံ ပေါ်လစီဖြစ်သည်ကို ကျေးဇူးပြု၍ သတိပြုပါ။ ခေါ်လာ ၁၀,၀၀၀ ထပ်တိုးရပိုင်ခွင့်များအတွင်းမှ \$20,000 ကနေ အများဆုံး \$500,000 အကျုံးဝင်မှုကို သင်ရွေးချယ်နိုင်ပါသည်။ အာမခံထားနိုင်သည့် အထောက်အထား လိုအပ်နိုင်ပါသည်။

ဝန်ထမ်းသီးသန့်	ခေါ်လာ ၁၀၀၀ အကျုံးဝင်မှု တစ်ခုစီအတွက် လစဉ် နှုန်းထားများ	ဝန်ထမ်းသီးသန့်	ခေါ်လာ ၁၀၀၀ အကျိုးခံစားခွင့် တစ်ခုစီအတွက် လစဉ် နှုန်းထားများ
0 - 24	\$0.04	50 - 54	\$0.22
25 - 29	\$0.05	55 - 59	\$0.40
30 - 34	\$0.07	60 - 64	\$0.64
35 - 39	\$0.08	65 - 69	\$1.27
40 - 44	\$0.09	70 - 74	\$2.06
45 - 49	\$0.13	75 အထက်	\$2.06

အိမ်ထောင်ဖက် အကျုံးဝင်မှုအတွက်၊ အာမခံကြေးသည် ဝန်ထမ်း၏ အသက်အပေါ်တွင် မူတည်ပါသည်။

\$20,000 အကျိုးခံစားခွင့်အတွက် အာမခံကြေးဥပမာ -

သင့်အသက်	\$20,000 အကျုံးဝင်မှု ကို သင် ရွေးလိုက်သည်	လစဉ်အာမခံကြေး
40-44		\$1.80

အဖွဲ့လိုက် သတ်မှတ် အသက်အာမခံ

- သားသမီး (များ) အတွက် \$5.000 ဆိုပါက \$0.68
- သားသမီး (များ) အတွက် \$10.000 ဆိုပါက \$1.36

အဓိက မတော်တဆ သေဆုံးမှုနှင့် ခြေလက်ပြတ်တောက်မှုများ

ဤအာမခံအစီအစဉ်က အကျုံးဝင်သည့် မတော်တဆမှုမျိုးဖြင့် ခြေလက်ပြတ်တောက်သည့် ထိခိုက်မှုများရှိလာပါက သို့မဟုတ် သေဆုံးပါက၊ သင် သို့မဟုတ် သင့်အကျိုးခံစားခွင့်ရှိသူထံသို့ \$10,000 အထိ အကျိုးခံစားခွင့်များ ပေးဆောင်ပါသည်။

အိမ်မှ မိုင် 100 အကွာအဝေးသို့ ခရီးသွားရန် စီစဉ်နေပါက၊ Voya ခရီးသွား အကူအညီ ဝန်ဆောင်မှုများကို သင်ရယူနိုင်ပါသည်။ မတော်တဆမှုတွင် သင်ပါဝင်နေပါက၊ မတော်တဆမှုနှင့် ပတ်သက်ပြီး အကူအညီတစ်စုံတစ်ရာရယူရန် ပေးထားသည့်ဖုန်းနံပါတ်သို့သာ ဖုန်းခေါ်လိုက်ပါ။

အဓိက မတော်တဆ သေဆုံးမှုနှင့် ခြေလက်ပြတ်တောက်မှု အာမခံသည် ဝန်ထမ်းများသီးသန့် အတွက်သာ အကျုံးဝင်ပြီး သင့်အနေဖြင့် ငွေကုန်ကြေးကျရန်မလိုဘဲ ရယူနိုင်ပါသည်။ သင်လုပ်ရမှာတော့ စာရင်းသွင်းဖို့ပဲ ဖြစ်ပါတယ်။

ဆန္ဒအလျောက်ထားနိုင်သည့် မတော်တဆ သေဆုံးမှုနှင့် ခြေလက်ပြတ်တောက်မှုများ

အကျုံးဝင်သည့် မတော်တဆမှုအဖြစ် ကိုယ်လက်အင်္ဂါတစ်ခုခု ဆုံးရှုံးမှုရှိပါက ဤအာမခံအစီအစဉ်က အကျိုးခံစားခွင့်ပေးပါသည်။

သင်နှင့် သင်အိမ်ထောင်ဖက်နှစ်ဦးစလုံးက ဤအကျိုးခံစားခွင့်ကို ရယူရန် သတ်မှတ်ချက် နှင့်ညီညွတ်မိပါက၊ သင်တို့နှစ်ဦးစလုံးက ဝန်ထမ်းအကျိုးခံစားခွင့်ပေးပါသည်။ သို့သော် သင်တို့နှစ်ဦးစလုံးက တစ်ဦးသာ ဝန်ထမ်းအပေါင်း မိသားစု အကျိုးခံစားခွင့်ကို ရွေးချယ်နိုင်ပါသည်။

လစဉ် အာမခံကြေး နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်သည်-

ပေးအပ်ရမည့် ဝန်ထမ်းငွေပမာဏ	ဝန်ထမ်း	ဝန်ထမ်းနှင့် မိသားစု
\$50.000	\$0.90	\$1.30
\$100.000	\$1.80	\$2.60
\$150.000	\$2.70	\$3.90
\$200.000	\$3.60	\$5.20
\$250.000	\$4.50	\$6.50
\$300.000	\$5.40	\$7.80
\$350.000	\$6.30	\$9.10
\$400.000	\$7.20	\$10.40
\$450.000	\$8.10	\$11.70
\$500.000	\$9.00	\$13.00

TRICARE ဖြည့်စွက်အစီအစဉ် - အငြိမ်းစား စစ်မှုထမ်းများအတွက်

စစ်တပ်အသိုင်းအဝိုင်းက ပေးထားသည့် TRICARE ပရိုဂရမ် သို့မဟုတ် TRS အကျိုးခံစားခွင့်များ သဘောတရားရှိ ရှိနေပါက၊ TRICARE က မေးထားသည့် ကုန်ကျစရိတ်များအတွက် အကျိုးခံစားခွင့်ပေးသည့် ဤအစီအစဉ်တွင် သင်အကျိုးခံစားခွင့်ရှိပါသည်။ TRICARE နှင့် TRICARE ဖြည့်စွက်အစီအစဉ်က သင့်အကျိုးခံစားခွင့်များကို တိုးမြှင့်ပေးရန်နှင့် သင်၏အိတ်စိုက် ကုန်ကျစရိတ်များကို လျော့ချပေးရန် ပူးပေါင်း အလုပ်လုပ်ပါသည်။

အကျုံးဝင်မှု အဆင့်	ကုန်ကျစရိတ်
ဝန်ထမ်းသီးသန့်	\$60.50
ဝန်ထမ်းနှင့် အိမ်ထောင်ဖက်	\$119.50
ဝန်ထမ်းနှင့် သားသမီး (များ)	\$119.50
ဝန်ထမ်းနှင့် မိသားစု	\$160.50

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

ဤလမ်းညွှန်သည် သင်နှင့်ကိုက်ညီနိုင်သည့် အကျိုးခံစားခွင့် အကျဉ်းချုံးကို ရှင်းပြခြင်းဖြစ်ပါသည်။ ၎င်းမှာ မည်သည့်အစီအစဉ်တစ်ခုမျှ၏ ပြည့်စုံသော ဖော်ပြချက်တစ်ခု ဖြစ်ကြောင်းဖြည့်ချယ်ခြင်း မဟုတ်ပါ။ ပါဝင်သည့် သတင်းအချက်အလက်အားလုံး မှန်ကန်စေရန် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ထားပါသည်။ ဤလက်ကမ်းကြော်ငြာနှင့် တရားဝင်အစီအစဉ် စာချုပ်စာတမ်းများနှင့် စာချုပ်များတင်ပါသည့် သတင်းအချက်အလက်တစ်ခုခု ကွဲပြားခြားနားမှု ရှိပါက၊ စာချုပ်စာတမ်းများနှင့် စာချုပ်များတင်ပါသည့် သတင်းအချက်အလက်က သင့်အကျိုးခံစားခွင့်များကို ဆုံးဖြတ်ပေးပါလိမ့်မည်။ သင့်အကျိုးခံစားခွင့်များနှင့် ပတ်သက်၍ နောက်ထပ်သိလိုသည့်အခါ ရှိပါက၊ သင်၏ လူသားအရင်းအမြစ် ကိုယ်စားလှယ်ထံ ကျေးဇူး၍ ဆွက်သယ်ပါ သို့မဟုတ် ပိုမိုသိရှိရန် ပြည်နယ်လူသားအရင်းအမြစ်ရုံး၏ ဝဘ်ဆိုက်www.osh.nc.gov သို့ဆက်သွယ်ပါ။